

## မုဉ်နံဉ်ကီဝဲလယလဲဉ်သီဖျိတဖဉ် (၄)

တံနိ (သဝိတါ)

ကွဉ်ဆူလဲဉ်ကဘျဲဟ (၃) ▶▶



### အူးပုဉ်ဘဉ်ကီဘဉ်ခဲဒဲကဝီဉ်အပူဉ် တၢ်ထံဉ်န့ဉ်ဝဲပုဉ်ဘဉ်ခိဝံဉ်တၢ်ဆါ တဂါ

လိခံဉ်စ့ဘာဉ် ၂၂ သီ. ၂၀၂၀ နံဉ်. စးအံဉ်ဆူ ကီဉ်ကွဉ်တဲဉ်-ကီဉ်ပယံဉ် ကီဉ်ဆါ ဖိဉ်ပရဉ်ကီဉ်ဆဉ် အူးပုဉ် ဘဉ်ကီဘဉ်ခဲဒဲကဝီဉ်အပူဉ် ဝဲလိခံဉ်စ့ဘာဉ် ၁၉ သီအနံဉ်န့ဉ် တၢ်မကွဉ်ဒီး ထံဉ်န့ဉ်ဝဲပုဉ်ဘဉ် Covid-19 တၢ်ဆါ တဂါအယံ တကီဉ်ခါ လာဒဲကဝီဉ် ဒီတဖျဉ်အပူဉ် တၢ်ကးတၢ်ကွဉ်ဝဲ တၢ်ဟးထီဉ်က့ဉ် လိခံဉ်စ့ဘာဉ် ခဲကဝီဉ်အပူဉ် မုဉ်ဘဉ်ဒါတဖဉ် စံးဝဲန့ဉ်လီဉ်. စီကနဲ ၄၈ နံဉ်တဂါအအံဉ် ဝဲအူးပုဉ်ဘဉ်ကီဘဉ်ခဲဒဲကဝီဉ်ကဝီဉ် ဒု(၄). ဟံဉ်နီဉ်ဂံဉ်(၈၅)အံဉ် ဒီဖျိလၢအတၢ်ကီဉ်ထီဉ် ဒီးန့ဉ်အုဉ်ယုဉ်ကူး ဝဲဒုဉ်အယံ ဝဲလဲဉ်ဒုးန့ဉ်ပုဉ်သး လာဒဲကဝီဉ်ပူဉ် တၢ်ဆါဟံဉ်အခါ တၢ်အိဉ်ဆူဉ်အိဉ်ချု ပုဉ်ဘဉ်မုဉ်ဘဉ်ဒါ

ကွဉ်ဆူလဲဉ်ကဘျဲဟ (၄) ▶▶

## ဒ်သီးတၢ်စုဆူဉ်ခိဉ်တကး ကပတုဉ်လၢပိဉ်မုဉ်အဖိခိဉ်အဂီဉ်ပုဉ်ကးဂါဒဲး ကဘဉ်ဒီးန့ဉ်ဘဉ်သဲးစးတၢ်ဟံးန့ဉ်မုဉ်ဒါအဂီဉ်

### KWO စံးဝဲ

လိခံဉ်စ့ဘာဉ် ၂၆ သီ. ၂၀၂၀ နံဉ်. စးအံဉ်ဆူ ဒ်သီး တၢ်စုဆူဉ်ခိဉ်တကးကပတုဉ် လၢပိဉ်မုဉ်တဖဉ်အဖိခိဉ်အဂီဉ် ပုဉ်ကးဂါဒဲးကဘဉ်ဒီးန့ဉ်ဘဉ်သဲးစး တၢ်ဟံးန့ဉ် မုဉ်ဒါအဂီဉ်န့ဉ် လိခံဉ်စ့ဘာဉ် ၂၅ သီ လၢအလီဉ်ဘဉ်ဝဲ ဟံဉ်ခိဉ်ဒီးဘဉ် တၢ်ပတုဉ်တၢ်စုဆူဉ်ခိဉ် တကးထီဉ်ပိဉ်မုဉ် မုဉ်နံဉ်အံဉ် ကညီဉ်မုဉ်ကရၢ-KWO ထုးထီဉ်ဟံဉ်ဖျါ စံးဝဲန့ဉ်လီဉ်. KWO နံဉ်ခိဉ် နီဉ်ကညီဉ် စံးဝဲလၢ လိခံဉ်စ့ဘာဉ်န့ဉ် ကမုဉ်တဖဉ် မုဉ်မကမုဉ်တၢ်န့ဉ် ဟံးအရ တၢ်ကီဉ်တဲဉ်အိဉ် နီဉ်တဖဉ်

ဘဉ်ဆဉ် ခိဉ်န့ဉ်လၢအအိဉ်ဒီးတၢ်စိ တၢ်ကမီဉ်တဖဉ်မုဉ်ဂုဉ် သုးခိဉ်န့ဉ် တဖဉ်မုဉ်ဂုဉ် မုဉ်မကမုဉ်တၢ်န့ဉ် တၢ်ဟံးအရ တအိဉ်ဝဲလၢဘဉ်. တၢ်ဘျုးသဲးစးဒိဉ်စိသနူ တအိဉ်လၢဘဉ်. လၢဘဉ်ကီဘဉ်ခဲ ဒဲကဝီဉ်အပူဉ် မုဉ်ဂုဉ် ကညီဉ်န့ဉ်ဖိထၢဖိ အကျါမုဉ်ဂုဉ် လၢတၢ်ကဟံးအရ ဟံးထီဉ်ဖိဉ်ထီဉ် အဝဲသ့ဉ်အဂီဉ် ဘဉ်တဲဉ်အဝဲသ့ဉ် ကီဉ်ကီခဲခဲ စ့ဉ်ကီး အိဉ်ဝဲလီဉ်. အဂီဉ်န့ဉ် စံးဘဉ်ခုဉ် အဲးစံဉ်လီဉ်. တၢ်သ့ဝဲ တၢ်စုဆူဉ်ခိဉ်တကး လၢပိဉ်မုဉ်တဖဉ်အဖိခိဉ် အမဲဉ်ညါ တၢ်စုဆူဉ်ခိဉ်တကးတၢ်ဂါဂုဉ် တၢ်


ဂုဉ် ဒ်သီးကလီဉ်မုဉ်ကွဉ်အဂီဉ် ခဲလၢပိဉ်ပုဉ်ဖိဉ်သကီး လၢတၢ်သ့ဉ်ဆူဉ်သးဂါ အပူဉ်အဂီဉ်န့ဉ် KWO လံဉ်တၢ်ဟံးဖျါအပူဉ် ဆီဉ်တရုဉ် ယုထီဉ်ဝဲန့ဉ်လီဉ်. ဒ်န့ဉ်အသီး ဘဉ်ထွဲဟံဉ်ခိဉ်ဒီးဘဉ် တၢ်ပတုဉ်တၢ်စုဆူဉ်ခိဉ်တကး ထီဉ်ပိဉ်မုဉ်မုဉ်နံဉ်အံဉ် ကညီဉ်ပုဉ်ဂီဉ် ခွဲးယာဉ်ကရူဉ်(KHRG) လံဉ်တၢ်ဟံးဖျါအပူဉ်မုဉ်ကီးဟံးဖျါဝဲလၢ ပဲဉ်မုဉ်တဖဉ်ကျဲး စး ဒ်သီးကဒီးန့ဉ်တၢ်ကြိတၢ် ကြိအခါ အဝဲသ့ဉ်ထီဉ်ဘဉ်ဝဲ လၢသဲးစးသနူတဖဉ် တၢ်မကဲလိဉ်ထီဉ်အီဉ် လၢအတၢ်ဒဲးသီး

ကွဉ်ဆူလဲဉ်ကဘျဲဟ (၄) ▶▶









### (၂၀၂၀) ပဒိဋ်မါဂျာနဲ သးစါဒိဋ်နဲဖိဒိဋ်ဖးအဂီၢ်ဆူထီဉ်မံၤသ့လံ

လါနီဉ်ဝဲဘာဉ် ၄ သီ၊ ၂၀၂၀ နံဉ်၊ စးပိဋ်တုၤ တနံဉ်အံၤ ၂၀၂၀ နံဉ် ပဒိဋ်မါဂျာနဲလါမါ သးစါဒိဋ်နဲဖိဒိဋ်ဖးအဂီၢ် တါစးထီဉ်ဆူထီဉ်မံၤသ့လံအဂီၢ် နနဲဉ် Phan Foundation ထုးထီဉ် ဘီးဘာဉ်ဂဲလးထဲဒ်ဘိတ် တါကစီဉ် ဖဲ လါနီဉ်ဝဲဘာဉ် ၃ သီအနဲနဲနီဉ်လါ။

ပဒိဋ်မါဂျာနဲလါမါ သးစါဒိဋ်နဲဖိဒိဋ်ဖးအံၤ ကဘဉ်မုၢ်ကညီသးစါ လါအသးနဲနဲအိဉ် ၃၅ နံဉ်ဆူထီဉ်လၢာ် ဖိဒိဋ်ဖးအဂီၢ် တါကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ

သ့ညါဘဉ်နနဲနီဉ်လါ။ လါနီဉ်ဝဲဘာဉ် ၃ သီအနဲနဲနီဉ်လါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ တါတုၤတုၤကစီဉ်လါဖါ

ကဘဉ်ပုၤ(၁) “ဆူထီဉ်မံၤသ့လံဒဲဒဲကစီဉ်” တါဖိဒိဋ် တဟုၢ် မကွါသံသးပဲဒဲဒဲနဲဒုအုဉ် ထံဒီး တါထီဉ်ဝဲလါအအိဉ်ဒီးဒိဋ် တါဆါသးလါအဂီၢ်နီဉ် ဒဲကစီဉ်ဖိဉ် ဝဲထီထီထီ ဝဲဒဲဒဲနီဉ်လါ။

လါနီဉ်ဝဲဘာဉ် ၄ သီအနဲနဲနီဉ် ဟဲ ကုၤတုၤထဲ ဒ်လါ ဒဲကစီဉ်အဂီၢ်ဒီး ပုၤဘာဉ်မုၢ်ဘာဉ်ဒါမအိဉ်လါ၊ Stay Home ဟံဉ်ပုၤအလီၤခဲ တါဆါ ဘာဉ်ကူ ဘာဉ်ကံ တါထီဉ်သးဒီး အဟံဉ်ဖိဉ်ဖိဉ် ၄ ဂၤအစွဲဖါကီး တါ မကွါသံသးပဲဒဲ ဒဲကစီဉ်အဂီၢ်နီဉ် ဒဲကစီဉ်ပုၤဘာဉ် မုၢ်ဘာဉ်ဒါတဟုၢ် ဝဲဒဲဒဲနီဉ်လါ။

ဝဲလါ “ခဲအံၤထီဉ်နီဉ်လါဒဲဒဲက စီဉ်ပုၤအသး လါပဲဒဲဒဲသ့တဟုၢ် အဂီၢ် ကံထီဉ်ဝဲဒဲဒဲတါဘာဉ်ယီဉ်ဘာဉ် ဘျီ တါဆါလါ။ တါအယဲနီဉ် လါပဲဒဲ ကစီဉ်ပုၤဒု ဝဲထီထီထီဝဲဒဲဒဲတါနဲနီဉ် လါ။” အဂီၢ်နီဉ် ဝဲဒဲဒဲနီဉ် လါ။

### ကီးတရဲးကီးဆဉ်အပူၤ ဒိဝံဉ်တါဆါဘာဉ်ကူဘာဉ်ကံ ဟဲအါထီဉ်ဝဲ

လါနီဉ်ဝဲဘာဉ် ၃ သီ၊ ၂၀၂၀ နံဉ်၊ နါဂုဏ်းတုၢ် ကညီကီဉ် ဝဲဒဲဒဲ ကီးတရဲးကီး ဆဉ်အပူၤ ဝဲတလါအံၤအတီၢ်ပုၤ Covid-19 တါဆါသးဘာဉ်ကူဘာဉ် ကံပဲ အါထီဉ်ဝဲအမဲဉ်ညါ ပုၤလါ အဘျး စံဒီးပုၤလါအိဉ်ဒီး တါဆါ သး တဟုၢ်ဖုၤကီးအါဝဲအဂီၢ်နီဉ် သ့ညါဘာဉ်လါ ကီးတရဲးကီး ဝဲဒဲဒဲ ကုၤမုၢ် တါအိဉ်ဆူထီဉ်မံၤသ့လံကရီၤ အအိဉ် နနဲနီဉ်လါ။

အဂီၢ်နီဉ် ကီးတရဲးကီးဂုဏ် ကုၤမုၢ် တါအိဉ်ဆူထီဉ်မံၤသ့လံကရီၤ မုၢ်ဒါဒိဋ် ဒိဉ်ကထာဉ် ကျီထီဉ်ဆူ စံဘာဉ်ဆူ အဲဒဲနီဉ်နီဉ်လါ။

လါအိဉ်ဝဲဒဲဒဲလါ Quarantine လါ အဂီၢ်နီဉ် သ့ညါဘာဉ်နီဉ်လါ။ ကီးတရဲး Volunteer ကရုၢ် ပုၤဘာဉ်မုၢ်ဘာဉ်ဒါဝဲကံ စံဝဲလါ “လါ ကျီဒီနီဉ် သ့ညါဘာဉ်လါပုၤ ဘာဉ်တါဆါသးအိဉ် တဘျီယီနီဉ် လူယုးဝဲ ပုၤလါအဘျးစံဒီးပုၤဘာဉ် တါဆါ ဟဲတဟုၢ်လါ တနီဉ်နီဉ် နနဲနီဉ်လါ ဝဲဒဲဒဲလါ ဝဲဒဲဒဲလါ။ Quarantine လါ။ တနီဉ်နီဉ် တ နီဉ်လါဘာဉ်။ တနီဉ်လါဘာဉ်အယဲ ဘာဉ်ယီဉ်လါ တါဆါဘာဉ်ကူ ဘာဉ်ကံ ကံပဲအါ ထီဉ်ဝဲလါ။ လါကျီဒိဘုတဝီနီဉ် ပုၤ လါအဘျးစံဒီးပုၤဘာဉ်တါ ဆါဟဲ တဟုၢ် အါသ့တကူနီဉ် ပဲထံဘာဉ် လါနီဉ်လါအိဉ်ဝဲလါ Quarantine လါ။ ကျီဒီပုၤ ပုၤလါ တါဆါဟဲ အိဉ်တဟုၢ်အကျီနီဉ် ဟုၢ်ယုးဝဲဒဲ ဒိး ပုၤအိဉ်ဒိးတါဖဲလါ ပုၤမကတါဖိ တနီဉ်လါ။” အဂီၢ်နီဉ် ဝဲဘာဉ် နနဲ အဲဒဲနီဉ်နီဉ်လါ။



ကဘဉ်ပုၤ(၂) “ဒီသးတါတရဲးအိဉ်တကးကပတုဉ်” တါဖိဒိဋ် လီဉ်အသး။ တအိဉ်ဒီးတါသး ပုၤ မုၢ်ဒါဒိဋ် ဝဲဒဲဒဲ ဒိးကရီၤ ပုၤမုၢ်နီဉ် တါအိဉ်ဒိး မုၢ်ဒါဒိဋ် လါအဘာဉ်တါဒိဋ် စိအီၤလါပီဉ်ဝဲ တဟုၢ်အဂီၢ်နီဉ် ဟဲ ဖျါဝဲနီဉ်လါ။

၂၅ သီ အနဲအံၤ တါမဲဝဲ တါကပ တုၢ် တါသ့တရဲးဒုအုဉ်ဖိဉ်တကး လါပီဉ်မုၢ်အဂီၢ် အတါမုၢ်တါဂဲ လါဘာဉ်တါမဲ အီၤယံဝဲလါ ဝဲ သီအတီၢ်ပုၤအံၤ KWO တီဒိဉ်ဖိဉ် မဲဝဲဒီး အိဉ်ထီဉ် တါရဲဉ်တါကျီ ဝဲကီးကျီတုၢ် ဖဲဒဲဒဲ ဝါ၊ ဖဲဒဲ တါဆါဟံဉ်နီဉ်လါ။







# ဒ်သိးတၢ်ကူၣ်လဲၤမၤကၤတၢ်ထီၣ်အဂီၢ်ကဟ့ၣ်န့ၣ်လီၤကီၣ်တၢ်သိၣ်တၢ်ဖိတၢ်လံၤတဖၣ် ဆူမ့ၣ်တၢ်တၢ်ကူၣ်လဲၤမၤကၤအလီၤ



လၢနီၣ်တၢ်တၢ် ၂၄ သီ. ၂၀၂၀ န့ၣ်. န့ၣ်နီၣ် ကီၢ်ကီၣ်တၢ်—ကီၢ်ပယီၤ ကီၢ်ဆၢ တၢ်ကူၣ်လဲၤမၤကၤတဖၣ် ဝဲအပူၤတၢ်န့ၣ် တၢ်ဟ့ၣ်အခွဲးလၢ ဆီ

တလဲ တၢ်ဖိတၢ်လံၤ လၢခံကမၤ BCF တၢ်လီၤတၢ်ဆၢ ဝဲအံၤ ဒ်သိး ထံကီၢ်ခံဘျၣ် တၢ်ကူၣ်လဲၤမၤကၤကၤအဂီၢ် ဒ်ကညီကီၢ်စ့ၣ် ပဒိၣ်အကရူၢ် န့ၣ်လီၤဝဲသိး ကီၣ်တၢ်

တၢ်ကူၣ်လဲၤမၤကၤ အသိၣ်တဖၣ် ကဟ့ၣ်န့ၣ်လီၤဝဲတုၤ ဆူမ့ၣ်တၢ်တၢ်ကူၣ်လဲၤမၤကၤအလီၤအဂီၢ်န့ၣ် သ့ၣ်ညါဘၣ်န့ၣ်လီၤ Covid-19 တၢ်ဆါအကတီၢ်

ဒ်သိး တၢ်ဆါဘၣ်ကူၣ်ဘၣ်ကံၤသ့ တကဲထီၣ်တဂ့ၤအဂီၢ် BCF လီၤကဒဲကဒဲ တၢ်ဟ့ၣ်အခွဲးလၢကကူၣ်လဲၤ မၤကၤတၢ်အပိၤ မ့ၢ်ဟဲတဲထီၣ် ကွၢ်ဆူလဲၣ်ကဘျးဟုၤ (၆) ▶▶

## တၢ်မၤသံၣ်နီၣ်ခံၣ်ပိတၢ်ယံၣ်ဝဲ (၄) န့ၣ်လံၤဒီးတၢ်ကျဲးစးမၤပျီထီၣ်တၢ်မူးတၢ်ရၢၢ် လၢအမ့ၢ်အတီၢ်အဂီၢ်ပုၤဂ့ၢ်ပိတၢ်ကရၢကရိတဖၣ်ယုထီၣ်ဝဲ



လၢနီၣ်တၢ်တၢ် ၂၅ သီ. ၂၀၂၀ န့ၣ်. န့ၣ်နီၣ်စ့ၣ် နီၣ်ခံၣ်ပိ တၢ်နီၣ်သရံၣ်ကီၢ်ခိဒိၣ် ဒဝဲၣ်ဂ့ၢ်အပူၤ ကညီသးစၢ်မ့ၢ်ဖိ နီၣ်ခံၣ်ပိ တၢ်လၢဘၣ်တၢ်မၤသံၣ်အံၤတၢ်မူး တၢ်ရၢၢ် အံၤယံၣ်ဝဲဒၣ် ၄ န့ၣ်ဘျၣ်လဲ တၢ်ဆၢ တၢ်မၤပျီထီၣ် ပုၤမၤကမ့ၢ် တၢ်ဖိတၢ်နီၣ်ခံၣ်ဒီးဘၣ်အပိၤ ကကွဲးကျဲး စးမၤပျီထီၣ် ပုၤမၤကမ့ၢ် တၢ်ဖိအဂီၢ် ဝဲလၢနီၣ်တၢ်တၢ် ၂၄ သီ အနံၤန့ၣ် တၢ်နီၣ်သရံၣ်ကီၢ်ခိဒိၣ် တၢ်ကပိသး စၢ်ကရူၢ် ယုၣ်ဒီး ပုၤဂ့ၢ်ပိ

တၢ်ကရၢ ကရိ ၁၃ ကရူၢ် ထူးထီၣ် ဟံၣ်ပျီဝဲလဲၣ် တၢ်ဟံၣ်သးဒီးယုထီၣ် ဝဲန့ၣ်လီၤ ဝဲ ၂၀၁၆ န့ၣ် ဒဝဲၣ်ဂ့ၢ် ခူၤသဲၤသံၣ် ရံၣ်တၢ်လီၣ်ကွဲးပျီ ဒဝဲၣ်တၢ်သ့ၣ်ဝဲ သးဆၢတၢ်ကရၢကရိ တီၣ်ခိၣ်ရိၣ်ဝဲ မၤဝဲ တၢ်ယုစုၣ်ကီၢ်လၢတၢ်သးဝဲၣ် ပြုတၢ်တခါဒီး ဝဲန့ၣ်နီၣ်ခံၣ်ပိ တၢ်အံၤဝဲအံၤ ဝဲအန့ၣ်လီၤတပြု တၢ်ဆၢကတီၢ် ဘၣ်တၢ်ကူၣ်မၤသံၣ် အံၤလၢတၢ်သးဝဲၣ် ဘၣ်ကူၣ်ပူၤ ဝဲလၢနီၣ်တၢ်တၢ် ၁၉ သီ မ့ၢ်န့ၣ် ၇း၄၅ မံး

နံးအဆၢကတီၢ် န့ၣ်လီၤ ဘၣ်ဆၢ ၄ န့ၣ်တၢ်ဆၢကတီၢ်အပူၤ ဟၢကီၢ်သုးဒီးပဒိၣ်လၢအဘၣ်ထွဲအံၤ ဒ်သိး တၢ်မူးတၢ်ရၢၢ်လၢအမ့ၢ်အတီၢ် ကပျီထီၣ်အဂီၢ် ဘၣ်ထွဲအတၢ် ဟံးထီၣ်ဖိၣ်ထီၣ်တၢ်အိၣ်သးအံၤ တသ့ၣ်ညါဘၣ်တၢ်လီၤတီၢ်လီၤ ဆီနီၣ်တမံၤဒဲး ဘၣ်အသိး ပုၤဘၣ်မူဘၣ်ဒါ လၢအဘၣ်ထွဲတဖၣ်လၢ ကမၤပျီထီၣ်ပျီထီၣ်အဂီၢ် တဟံးထီၣ်ဖိၣ် ထီၣ်မူဒါဘၣ်အပိၤ သး ကွၢ်ဆူလဲၣ်ကဘျးဟုၤ (၆) ▶▶

## ပျီၤ - စီၤပုၤတၢ်တံၣ်ဆိၣ်တၢ်ထီၣ်လၢကဒုးအိၣ်ထီၣ်က့ၤကညီပုၤတၢ်တံၣ်တခါယီၤအဂီၢ် ကညီကရၢတဖၣ်သဂၢ်ဝဲ

လၢနီၣ်တၢ်တၢ် ၁၈ သီ. ၂၀၂၀ န့ၣ်. စီၤပျီ ကညီထံၣ်ကီၢ်သး ပုၤတံၣ်တဖၣ်လၢအမ့ၢ် ပျီၤ-စီၤ နီၣ်ခိၣ်ကရံၣ်တၢ်ပုၤ-USDP အတၢ်ဆိၣ်တၢ်ထီၣ် ကညီထံၣ်ကီၢ်သးပုၤတံၣ်တဖၣ် ကက့ၤဒုးအိၣ်ထီၣ်က့ၤကညီပုၤ တံၣ်ထဲတခါယီၤအဂီၢ်န့ၣ်အံၤ

ကညီ တၢ်ကရၢကရိ ပုၤဘျးစဲ တဖၣ်စုၣ်စုၣ် တူၢ်လိာ်သဂၢ်ဝဲဒၣ်န့ၣ်လီၤ ဝဲလၢနီၣ်တၢ်တၢ် ၁၄ သီအနံၤ ပျီၤ-စီၤ ပုၤတံၣ်တဖၣ် အတၢ်ဘီးဘၣ်ဂုၤလီၤအံၤ သဂၢ်တူၢ်လိာ်ဝဲဒၣ်ဒီး ကမၤပျီထီၣ် အမိၤလဲၤမိၤပုၤလၢအဆီ အချအဂီၢ်န့ၣ် ကညီကီၢ်စ့ၣ်. လဲာ်

လဲာ်ဒီး တၢ်ဆဲးတၢ်လၢကရူၢ် န့ၣ်ရွဲၣ် န့ၣ်မ့ၢ်တုၤ မံးဘၣ်ဒုၣ်အံး စံၣ်ဒ်အံၤန့ၣ်လီၤ. “မ့ၢ်ကဲထီၣ်ကခါ ပုၤတံၣ်တခါယီၤန့ၣ် ပြုတၢ်ဘျးစဲလၢကန့ၣ်လီၤ တပြုသးစုၣ်ကီၢ် ကဲထီၣ်က့ၤတဂၤလီၤအပိၤ ဝဲ ထၢန့ၣ်တၢ်ဖးအဆၢကတီၢ် ကပျီၤသ့ၣ်တဖၣ်

အသးတခဲၣ် ဂုၤဒံစီၤလၢဘၣ်. ကကဲထီၣ်ပုၤတံၣ် တခါယီၤအဂီၢ်စုၣ်ကီၢ် ကဘၣ်ထီၣ်ယု ထီၣ်ဖဲဒဲးဘၣ်ဆၢ မ့ၢ်မၤလီၣ်ထီၣ် ဖးထီၣ်လၢအဆီအချအဂီၢ်န့ၣ်မး တၢ်ဆၢကတီၢ်လၢကဘၣ် အိၣ်ကတံာ် ကတီၢ်သးအဂီၢ်ကအိၣ်ဝဲလီၤ” အဂီၢ်န့ၣ် မံး ကွၢ်ဆူလဲၣ်ကဘျးဟုၤ (၆) ▶▶



### ထံမူကီၢ်ဒါဘၣ်သ့ၣ်ညါ

ကပျီၤမ့ၢ်အိၣ်တၢ်ဘၣ်ဘၢ ထံကီၢ်ကဂ့ၤကပျီၤပၤ လီၤလၢဒိၣ်ထီၣ်တၢ်တုၤသိး ကျဲးမ့ၢ်ကျဲးမ့ၢ်တၢ်တုၤသိး

စးထီၣ်လၢဟံၣ်ခိၣ်ယီၤခိၣ် မၤလၢပုၤန့ၣ်ထၢတၢ်လီၣ်ဟံၣ်ယီၤကအိၣ်ကုးအိၣ်ပုၤ မ့ၢ်န့ၣ်ဆါန့ၣ်ဘၣ်လဲၤ

ဟီၣ်ကစီၢ်န့ၣ်သီခိၣ် သီစီၤဖိတၢ်ဖိၣ်ပံၣ်ဖိၣ် တၢ်သိၣ်တၢ်ဘျးမံးပံၣ်ဖိၣ် တၢ်ပိၣ်တၢ်ပိၣ်ပီၤလဲၤဆူညါ

တၢ်ဘျးတၢ်ဘျးခိၣ်တပၤ သ့ၣ်ဂ့ၢ်သးကျဲးဟ့ၣ်နီၣ်မၤ နီၣ်ခိၣ်နီၣ်သးကယံၣ်လၢ ဟ့ၣ်သဆၢထီၣ်ပုၤကီၢ်စ့ၣ်

ကွဲးသရၣ်ဒီးပုၤကွဲးစဲ ဂုၤကျဲးစးမံးလဲၤမၤဒိ တၢ်ကူၣ်သ့မ့ၢ်တၢ်ရူၣ်ခိၣ် မ့ၢ်ပုၤကီၢ်စ့ၣ်အတၢ်လီၣ်

ကသံၣ်သရၣ်ဒီးပုၤဆါ ကုၤဆါယံၣ်ဘျးမၤပုၤအါ သးသမူလၢန့ၣ်မၤပုၤ တၢ်ဘျးတၢ်ပိၣ်ပီၤသက့ၤ

သိၣ်ခူဒီးသုးမ့ၢ်သံၣ်ဘိ ထံကီၢ်စ့ၣ်မၤထူရူၣ်ဖိ အိၣ်ပုၤကလုာ်တၢ်သဘျီ နီၣ်တၢ်ခိၣ်ပုၤပုၤဂီၢ်ချ

ပုၤကလုာ်ထူရူၣ်ဆဲးလၢ ကျီၣ်. လဲာ်လီၤတၢ်ဆဲးတၢ်လၢ သကဲၣ်ပဝဲဂုၤလီၤဆီ ဒ်ပမ့ၢ်ဝဲပုၤကညီ

ဒ်ထံစီၤကီၢ်ဖိတဂၤ အိၣ်ကလုာ်ထံကီၢ်စ့ၣ်မၤ ထံစီၤကီၢ်ဖိအမူဒါ ထံမူကီၢ်ဒါဘၣ်သ့ၣ်ညါ

လၢတၢ်အိၣ်ကကွဲးကဘီ စီၤကီၢ်ဖိ (တီၣ်နီၣ်ဖိ)

### တၢ်ကွဲးမ့ၢ်

ပကွဲးမ့ၢ်ဘၣ်ပုၤဖးလဲၣ်ဖိ ကီၢ်စ့ၣ်လၢအသးမ့ၢ်အိၣ်ကွဲးထီၣ်တၢ်ကစီၢ်. တၢ်ကွဲးထီၣ်ဒီး ထါအကလုာ်ကလုာ် မ့ၢ်ဂုၤ ဆုၤဘၣ်ဆူ ကညီတၢ်ကစီၢ် ဝဲလီၤခိၣ်သ့ၣ် သ့ဝဲန့ၣ်လီၤ. ဘၣ်ယး ပတၢ်ကစီၢ်. တၢ်ကွဲး သ့ၣ်တဖၣ်အံၤ သ့မ့ၢ်အိၣ်ဒီး ဟ့ၣ်ထီၣ် တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးဒီး အိၣ်ဒီးဆုၤထီၣ် သ့တၢ်ကွဲး သ့ၣ်တဖၣ်န့ၣ် ဆုၤအံၤဆူ kicnews@yahoo.com မ့ၢ်တမ့ၢ် လၢလီၤတံစီ 087 198 2417 အံၤ သ့ဝဲန့ၣ်လီၤ. ပတူၢ်လီၣ်မုၢ် ပုၤဖးလဲၣ်ဖိ အတၢ်ကွဲးတဖၣ် ထီၣ်ဘိန့ၣ်လီၤ.